

Asip

Segangan Klian Desa Pakraman.

AWIG - AWIG

ဒနိတူတိတိ

DESA ADAT DHARMA JATI

ဒုတေသနိတူတိတိ



TUKADMUNGGA, KECAMATAN BULELENG

တူကဒ်မုဂ္ဂ, ကေသမတူကုလုလံ

KABUPATEN BULELENG

ကေသုပတူကုလုလံ

PIDAGING

ປິເລກິ

MAKA BANTANG AWIG-AWIG DESA ADAT

ລາຍການສູ່ ຊຳຕິກູຕິ ທາງ ດາວ ຊຳເນົາ

MURDHA-CITA

ສູ່ ສິ ສູ່

PRATHAMAS SARGAH

ARAN LAN WAWIDANGAN DESA

ປຣຣຳ ສູ່ ດາວ,

ລາຍການສູ່ ທິ ທາງ ດາວ

DWITIYAS SARGAH

PATTIS LAN PAMIKUKUH

ສູ່ ສູ່ ດາວ,

ປາຕິ ທິ ສູ່ ທາ ທິ ດາວ

TRITIYAS SARGAH

SUKERTA TATA PAKRAMAN

ສູ່ ສູ່ ດາວ,

ສູ່ ສິ ດາວ ດາວ ດາວ

Palet 1 Indik Krama

ປາຕິ. ທິ, ທິ ສູ່ ທິ ດາວ

Palet 2 Indik Prajuru

ປາຕິ. ສູ່, ທິ ສູ່ ທິ ດາວ

Palet 3 Indik Kulkul

ປາຕິ. ສູ່, ທິ ສູ່ ທິ ດາວ

Palet 4 Indik Paruman

ປາຕິ. ທິ, ທິ ສູ່ ທິ ດາວ

Palet 5 Indik Druwen Desa

ປາຕິ. ທິ, ທິ ສູ່ ທິ ດາວ

Palet 6 Indik Sukerta Panitegep

ປາຕິ. ທິ, ທິ ສູ່ ທິ ດາວ

Kaping 1 Karang lan tegal

ທາຕິ, ທິ, ທິ ດາວ

၂၅

Kaping 2 Pepayonan

ကပိ. ၅. ပိပရယာကင်္ဂါ

Kaping 3 Wewangunan

ကပိ. ၅. ဗိဇာဗျကင်္ဂါ

Kaping 4 Wewalungan

ကပိ. ၆. ဗိဇာဗျကင်္ဂါ

Kaping 5 Bhaya

ကပိ. ၇. ဘယ

Kaping 6 Penyanggran Banjar

ကပိ. ၈. ပိဏာဗျကင်္ဂါ

CATURTHAS SARGAH

စတုတ္ထဗျာဏသု.

SUKERTA TATA AGAMA

ပျက်စိတ်စာပေအကျဉ်း

Palet 1 Indik Dewa Yadinya

ပဗ္ဗဏိ. ခ. ပိဗ္ဗိဗျကင်္ဂါ

Palet 2 Indik Resi Yadinya

ပဗ္ဗဏိ. ဂ. ပိဗ္ဗိဗျကင်္ဂါ

Palet 3 Indik Pitra Yadinya

ပဗ္ဗဏိ. င. ပိဗ္ဗိဗျကင်္ဂါ

Palet 4 Indik Manusa Yadinya

ပဗ္ဗဏိ. င. ပိဗ္ဗိဗျကင်္ဂါ

Palet 5 Indik Bhuta Yadinya

ပဗ္ဗဏိ. င. ပိဗ္ဗိဗျကင်္ဂါ

PANCAMAS SARGAH

ပဏ္ဍိတဗျာဏသု.

SUKERTA TATA PAWONGAN

ပျက်စိတ်စာပေအကျဉ်း

Palet 1 Indik Pawiwahan

ပဗ္ဗဏိ. ခ. ပိဗ္ဗိဗျကင်္ဂါ

Palet 2 Indik Nyapian

ပဏ္ဍိတ. ဣ. ပိန္နဲကပ္ပာယိ

Palet 3 Indik Sentana

ပဏ္ဍိတ. ဣ. ပိန္နဲကျိန္တရ

Palet 4 Indik Warisan

ပဏ္ဍိတ. ဇ. ပိန္နဲကိတိမာ

SASTIAS SARGAH

မဃဗျာဏရ.

WICARA LAN PAMIDANDA

ဝိမာဏ ဓာတုပိဏ္ဍိတ

Palet 1 Indik Wicara

ပဏ္ဍိတ. ဇ. ပိန္နဲကိတိမာ

Palet 2 Indik Pamidanda

ပဏ္ဍိတ. ဣ. ပိန္နဲကပ္ပာယိ

SAPTAMAS SARGAH

မဃဗျာဏရ.

NGUWAH-NGUWUHIN AWIG-AWIG

ကျေးဇူးတင်စာပိုဒ်

ASTAMAS SARGAH

မဃဗျာဏရ.

SAMAPTA

မဃဗျာဏရ.

MURDHA-CITA

ဗျူဟာ

Om Awighnamastu nama siddham,

ဣန္ဒြိယ ဝိပဿနာ

Malarapan saking panghyangning, Ida Sang Hyang Widhi Wasa asung kertanugraha
လောကဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

ngawentemang kahuripan sekala niskala, ring Bhuwana Agung lan Bhuwana Alit. Manut

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

dresta Desane wantah pawakan pasayuban Krama Desa rawuhing kula warga pawongannya.

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

Desane kaanggehang Bhuwana Agung, pawongannya soang-soang pinaka Bhuwana Alit.

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

Sotaning Bhuwana Agung, Desane wantah pawakan Bhawana mahurip jangkepsaha

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

Tri Hita Karananya luwire :

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

aa. Parhyangan, sahananing kahyangan, penyiwian desa genah ngarcana Ida Hyang
ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

Parama Wisesa maka jiwana desane.

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

ba. Pawongan, krama saha warga desa maka sami mapawakan bayu Pramana,

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

mawinan desane sida molah maprawerti.

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

ca. Palemahan, tanah kakuwuban desa sinanggeh stulaning desane.

ဣန္ဒြိယ ဝိပဿနာ ဝိပဿနာ ဝိပဿနာ ဝိပဿနာ

Adung petemon Bluwana kalih, tarapan santa-Jagadhuta, sinanggeh mardha, ning

မာယံပဏိရုဏက္ခတကကလိရ, ဗဟပကျာက္ခဒကန္တိဗ, မိကန္တိရုဗ္ဗိဒိ

prayojana pangeriptaning awig-awig Desa Pakraman ring putusing paseban krama desa adat

ဗျာယာဒကပဏိရုဏိဒေဝိဏ္ဏိရုဏ္ဏာပက္ခမက္ခိဗျာယံပဏိရုဏ္ဏာဒေဝိဏ္ဏိ

Dharmajan Tukadmungga gumawe awig-awig desa pakraman makasepat siku-siku panatut,

မိပဒဏိ ဓာတုဗျာယာဒကပဏိရုဏ္ဏာပက္ခမက္ခိဗျာယံပဏိရုဏ္ဏာဒေဝိဏ္ဏိ

wastu prasida, prayojanan mamu kabeh prasama angidep nuwahi amagehaken kadi linging

ဓာတုဗျာယံပဏိရုဏ္ဏာပက္ခမက္ခိဗျာယံပဏိရုဏ္ဏာပက္ခမက္ခိဗျာယံပဏိရုဏ္ဏာဒေဝိဏ္ဏိ

awig-awig iki.

ဒေဝိဏ္ဏိရုဏ္ဏိ

- Tempekan Dharma Semadi Kelod
- រុសរុលានគ្គ័យស័យទិស័រុសាធិ

na. Banjar Adat Dharma Yadnya

ហ, បាត្រា វេទន្ត្រ័យយន

- Tempekan Baturancang
- រុសរុលានគ្គ័យរាត្រា
- Tempekan Punduh Puri
- រុសរុលានគ្គ័យបុរិ

ca. Banjar Adat Dharma Yasa

ឃ, បាត្រា វេទន្ត្រ័យយន

- Tempekan Punduh Pande
- រុសរុលានគ្គ័យបុន្ត្រ័យ
- Tempekan Jeroan
- រុសរុលានគ្គ័យរាសាធិ

ra. Banjar Adat Dharma Kerti

រ, បាត្រា វេទន្ត្រ័យរុស័យ

- Tempekan Dajan Margi
- រុសរុលានគ្គ័យទ័យ
- Tempekan Delod Margi
- រុសរុលានគ្គ័យទ័យ

ඊ,
ඊ,

TRITIYAS SARGAH

ත්‍රිත්‍රියා සර්ගාහ

SUKERTA TATA PAKRAMAN

සුකර්ත තාතා පාක්‍රාමානි

Palet 1

පළුහි.ඒ,

Indik Krama

භික්ෂුකි ක්‍රම

Pawos 4

පලුහි.ඊ.

(1) Sane kabawos krama desa inggih punika keluarga sane magama Hindu sampun
ඒ, සරක කතාගතාමුළුකතා භික්ෂු පුබ්බ ක්‍රමය සරක තාතා පාතාපානි
nawabian saha ngemong utawi tan ngemong karang desa tur sampun nyungsung
සාහසුකාපානිගුණ ගුණති භික්ෂුගුණ කතාගතාමුළුකතා
kalyangan desa.

කහුගුණක

(2) Sejaba punika sinanggah tamiu.

ඊ, සිතත පුබ්බ ක්‍රමය පුබ්බ ක්‍රමය

Pawos 5

පලුහි.ඊ.

Krama desa, seos ring sane wenten ring kuuban desa, taler wenten ring dura desa
ක්‍රමයකතා, ඊසරතාමුළුකතා භික්ෂු ක්‍රමය, සාහසුකාපානිගුණ කතා
nituakadi ring Banyualit, Kalibukbuk lan Kaliaseu.

සිතත පුබ්බ ක්‍රමය පුබ්බ ක්‍රමය පුබ්බ ක්‍රමය

ပရဏာခါ, ပ,

Sehanan krama desa keni tetegenan ; (peturunan, pepeson). Sakewanten wenten taler
မိဟကတ္တုပရဏာခါနိတ်နိတ်ကါ. ပိတုကါ, ပိပိရဏာခါ, မရဏတန္တိဂုဏ်တန္တိ
sane kalepasang marupa tetegenan luire para prajuru, Truna-pasaren, Pecalang, Sekeha
မရဏကတ္တုပရဏာခါနိတ်နိတ်ကါ ဂြိဂုဏာပာပဒုဒု, ဣဗပရဏာခါ. ပိမေ, မိက
Gong.

ဂုဏာ

ပရဏာခါ, မိ,

Krama desa kadadosang :

ဣပရဏာခါနိတ်နိတ်ကါ :

(1) Mapoangkid utawi tan tedun ngayah

မိ. ပရဏာခါနိတ်နိတ်ကါ ဣဗပရဏာခါ

ha. Rikala mayadnya, matepetin, kaluasan lan seos punika.

မာ. ဘိကဏပယန္တု, မိပိပိကါ, ကဗျာပရဏာခါနိတ်နိတ်ကါ

na. Kengin tempo wantah apisan, sajawaning wenten kabebasan prajuru.

ခ. ဂုဏာခါနိတ်နိတ်ကါ ဣဗပရဏာခါ, မရဏတန္တိဂုဏ်တန္တိဂုဏ်တန္တိ

(2) Nyada mapiteges ngamademang ayah risampun :

မိ. ဣဗပရဏာခါနိတ်နိတ်ကါ ဣဗပရဏာခါ

ha. Sinalih tunggil okan nyane sampun marabian.

မာ. မိကဗျာ ဣဗပရဏာခါနိတ်နိတ်ကါ ဣဗပရဏာခါ

na. Mayusa 60 (enam dasa) warsa yening tan maduwe oka utawi okan nyane sami kari

က. မရဏ, ၈၀, မိပိပိကါ ဣဗပရဏာခါနိတ်နိတ်ကါ ဣဗပရဏာခါ ဣဗပရဏာခါ
alit utawi durung marabian.

မိပိပိကါ ဣဗပရဏာခါနိတ်နိတ်ကါ

. ခဏ်း .

(3) Nutug ayah antuk arta (ngampel) manut paetangan soang-soang menawi tan prasida

ဣ. ကုဏ္ဍဗယု ဗန္ဓုဏ်း၊ ဣဗ်ဗါဗန္ဓုဏ္ဍာရဗဏ္ဍာရကွာတ်ရဗာတ်ဗကဏ်ဗန္ဓု
ngayah awinan magenah doh ring dura desa selamine awarsa.

ဗယု ဗဏ်ဗုဏ်းကုဏ္ဍဗယုဏ်းဗဏ္ဍာရကွာတ်ရဗာတ်ဗဏ်ဗုဏ်းဗ

Pawos 10

ပရဏာဗါ. ခဏ်း.

Wusan dados krama desa luire :

ဣဗန္ဓုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း

(1) Kalayu sekar utawi seda.

ဣ. ကဗယုဗဏ်ဗုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း

(2) Pinunas ngeraga menawi kesah ka dura desa.

ဣ. ပိကုဏ္ဍဗယုဗဏ်ဗုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း

(3) Kanorayang antuk desa duaning sampun tan prasida ngesehing solah maprewerti setata

ဣ. ကုဏ္ဍဗယုဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း
nguwung kecaping awig-awig.

ဣဗန္ဓုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း

Pawos 11

ပရဏာဗါ. ခဏ်း.

(1) Sang wusan makrama desa tan polih pah-pahan duwen desa.

ဣ. ဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း

(2) Sang kanorayang kadi ring ajeng tan wenten polih pasayuban, kasukertan saha luire.

ဣ. ဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း

(3) Wusan sangkaning pinunas ngeraga patut ngerincikang (muputang etangan) utang-utang

ဣ. ဣဗန္ဓုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း
saha ngelawiang karang desa (karang ayahan).

ဣဗန္ဓုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်းဗဏ္ဍုဏ်း

𑀧𑀸𑀓𑀸𑀓, 𑀓𑀭𑀮.

Swadarmaning krama :

𑀧𑀸𑀓𑀸𑀓 𑀓𑀭𑀮 :

(1) Anut satinut ring awig-awig miwah prarem.

𑀓. 𑀧𑀸𑀓𑀸𑀓 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮.

(2) Patut mapiorah ring prajuru adat prade :

𑀓. 𑀧𑀸𑀓𑀸𑀓 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 :

ha. Madruwe oka (ngamedalang oka)

𑀧𑀸𑀓, 𑀧𑀸𑀓 𑀓𑀭𑀮, 𑀓𑀭𑀮 𑀓𑀭𑀮.

na. Kalayu sekar (kepademan)

𑀓. 𑀓𑀭𑀮 𑀓𑀭𑀮, 𑀓𑀭𑀮 𑀓𑀭𑀮

ca. Mawiwaha

𑀓. 𑀧𑀸𑀓𑀸𑀓

ra. Nampi tamiu prade makolem.

𑀓. 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮

Palet 2

𑀧𑀸𑀓𑀸𑀓, 𑀓.

Indik prajuru

𑀓𑀭𑀮 𑀓𑀭𑀮

Pawos 13

𑀧𑀸𑀓𑀸𑀓, 𑀓𑀭𑀮.

(1) Desa Dharmajati Tukadmungga kaenter olih Klihan Desa Adat.

𑀓. 𑀧𑀸𑀓𑀸𑀓 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮

(2) Banjar Adat kaenter olih Klihan Banjar Adat.

𑀓. 𑀧𑀸𑀓𑀸𑀓 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮 𑀓𑀭𑀮

, ခါး

(3) Tempekan kaenter olih Kliian Tempek.

ဣ. ရဟာရဟာကန္တရဟန္တိ ရဟာပိသုန္ဓိ ဟိရက္ခရဟာသိ

(4) Sehanan Kliian patut mawiwit saking krama.

ဧ. ပိယကန္တိဟိကရဟန္တိတိတိဟိကရဟန္တိ

(5) Maduluran dewa saksi ring Pura Desa.

ဧ. ဗဟုဟိကရက္ခရဟန္တိပိသုန္ဓိဟိကရက္ခရဟန္တိ

(6) Kadegang malarapan antuk pemilihan ring paruman nyabran 5 (lima) warsa sajawaning

င. ကမ်လံလဟာပက္ခန္တိပိသုန္ဓိဟိကရက္ခရဟန္တိ. ဧ, ပိယတံမမဒတမ်
paraindikan seos, semaliha dados kapilih malih.

ပဂိဗျိကရက္ခရဟန္တိ, ပိယပိယကရက္ခရဟန္တိပိသုန္ဓိဟိကရက္ခရဟန္တိ

Pawos 14

ပရဟာသိ. ခါး

(1) Kliian Desa Adat kasanggra antuk :

ခါ. ပိယရက္ခရဟန္တိပိသုန္ဓိဟိကရက္ခရဟန္တိ

ha. Paliman ma ka wakilnyane

ဟ. ပဗ္ဗိယက္ခန္တိပိသုန္ဓိဟိကရက္ခရဟန္တိ

na. Panyarikan pinaka juru surat

က. ပဗ္ဗိယက္ခန္တိပိသုန္ဓိဟိကရက္ခရဟန္တိ

ca. Petengen pinaka pangemong druwen desa

ဆ. ပိယကရက္ခရဟန္တိပိသုန္ဓိဟိကရက္ခရဟန္တိ

ra. Kasinoman pinaka pawantu.

စ. ကမ်လံလဟာပက္ခန္တိပိသုန္ဓိဟိကရက္ခရဟန္တိ

(2) Sajawaning sane kasungguh ring ajeng taler keantu olih wali-wali ring dadya, akenyane

ဣ. မဒတမ် ပရက္ခရဟန္တိပိသုန္ဓိဟိကရက္ခရဟန္တိ. ဧ, ပိယကရက္ခရဟန္တိပိသုန္ဓိဟိကရက္ခရဟန္တိ
40 (petang dasa) diri.

ဧ, ပိယကရက္ခရဟန္တိပိသုန္ဓိဟိကရက္ခရဟန္တိ..

(3) Kasinoman akelniane manut kawigunan.

ខ. សិក្ខាប្រកាសប្រតិបត្តិការសម្រាប់ក្រុមគ្រួសារ

(4) Sajroning ngenterang kasukertan niskala Klian Desa misinggihang Pemangku

៦. សម្រាប់ដំណើរការការងារក្នុងសហគ្រាសកសិកម្ម
Kahyangan Desa.

សម្រាប់ការងារ

Pawos 15

បទពិធី, 19.

(1) Swadarmaning Klian Desa Adat luire :

៧. ស្វែងរកសិក្ខាប្រតិបត្តិការនៃសហគ្រាស :

ha. Ngenterang tur ngelaksanayang sahanan daging awig-awig miwah prarem desa.

៧. ដំណើរការការងាររបស់សហគ្រាសនៃសហគ្រាសកសិកម្ម

na. Nuntun tur ngenterang krama ngupadi antuk patitis.

ក. ក្រុមការងារសម្រាប់ការងារកសិកម្ម

ca. Mawosin kalih niwakang pamutus arep ring krama desa.

ខ. សម្រាប់សិក្ខាប្រតិបត្តិការរបស់សហគ្រាស

ra. Maka duta desa matemuang bawos ring sapa sira ugi.

៣. សម្រាប់ការងាររបស់សហគ្រាស

(2) Prade prajuru iwang pangelaksana keni pamidanda nikel ring kaiwangan soang-soang

៨. ប្រតិបត្តិការរបស់សហគ្រាសកសិកម្ម
krama saha kangkat kausanang ring paruman.

សម្រាប់សហគ្រាសកសិកម្ម

Pawos 16

បទពិធី, 19,

Patias utawi olih-olihan prajuru desa luire :

បទពិធីសម្រាប់ការងាររបស់សហគ្រាសកសិកម្ម

- ha. Luput peturunan, papesuan, sajawaning wewangunan ngedalem.
- ဃ, လှပျစ်၍ကျက်၍, ပပ်ရသက်, မအေခိတ်တော့ကွံ့မဗ္ဗစါ
- na. Polih nyakap pelaba pura manut palemahan lan kawentenan.
- က, ရသေ့ရဏကပိလဗပုဂံကွဏာဗ္ဗမဏ္ဍကရုဏ်ကကါ
- ca. Petias seosan manut prarem.
- ခ, ပိဏိယရဗျာရဏာမဏ္ဍာကွဏာပုဗါ

Pawos 17

ပရဏာပါ, ၁၆,

(1) Prajuru desa kagentosin riantukan :

၁၆, ပြုဒကရုဏကကိရုဏ္ဍာမိဗ္ဗိယကွကကါ:

- ha. Seda
- ဃ. ရသေ
- na. Kanorayang duaning iwang pamargi nilar sesana.
- က, ကရုဏာဝံ ဟုဏ်ခိဏိတ်ပဲဏိဗကတိဏိဏဏက
- ca. Wit saking pakayun rahayu utawi pinunas ngeraga, sampun kalokika ring paruman.
- ခ, တိဗျာဏိပဏဗ္ဗကဗ္ဗမဗ္ဗမဗ္ဗတိပိကကဗ္ဗိဏက, မာဗျကရုဏာဏိကခိပကဗကါ

(2) Nganorayang utawi ngentosin prajuru patut sajroning paruman tur kaingkupin antuk

၁၇, ကရုဏာဝံ ဟုဏ်ခိဏိရုဏ္ဍာမိဗ္ဗိယကွကရုဏ္ဍာဏိပကဗကွ ကလိဗ္ဗိဗ္ဗိဗ္ဗိဗ္ဗိ

krama desa.
ဗ္ဗမဗ္ဗက

ပဏ္ဍိတ.ဇ.

Indik kulkul

ပိန္နဲကုလိ

Pawos 18

ပရတဝါ, ခါး

(1) Kulkul ring desa Dharmajati Tukadmungga luire :

ခါ, ကျွန်ုပ်တို့ရဲ့အိမ်ထဲမှာရှိတဲ့အိမ်ထောင်ရေးအဖွဲ့အစည်းတို့ :
ha. Kulkul desa

ဃာ, ကျွန်ုပ်တို့ရဲ့အိမ်

na. Kulkul banjar

က, ကျွန်ုပ်တို့အိမ်

(2) Tabuh Tatepakan kulkul :

ဣ, တေးဂီတအဖွဲ့အစည်းတို့ :

ha. Tetengeran tedun ngayah 15 tepakan (.....) lambat.

ဃာ, တေးဂီတအဖွဲ့အစည်းတို့, ခါး, တေးဂီတအဖွဲ့အစည်း, ၀၀၀ - - - - - ၀၀၀ လေး

na. Tengeran sangkep 17 tepakan (.....) lambat.

က, တေးဂီတအဖွဲ့အစည်းတို့, ခါး, တေးဂီတအဖွဲ့အစည်း, ၀၀၀ - - - - - ၀၀၀ လေး

ca. Tengeran kepanca bhaya :

ခါ, တေးဂီတအဖွဲ့အစည်းတို့ :

- Umah puun 2 tuludan bulus (.....)

- ဝန်ထုပ်ပေးခြင်း, ဣ, တေးဂီတအဖွဲ့အစည်းတို့, ၀၀၀၀၀၀၀၀, ၀၀၀၀၀၀၀၀

- Anak ngamuk/masiat 3 tuludan bulus (.....)

- ဃာကုလိ, ဃာကုလိ, ဣ, တေးဂီတအဖွဲ့အစည်းတို့, ၀၀၀၀၀၀၀၀, ၀၀၀၀၀၀၀၀, ၀၀၀၀၀၀၀၀

- Kabaak/karampok 3 tuludan bulus (.....)

- ကဏ္ဍကုလိ, ကဏ္ဍကုလိ, ဣ, တေးဂီတအဖွဲ့အစည်းတို့, ၀၀၀၀၀၀၀၀, ၀၀၀၀၀၀၀၀, ၀၀၀၀၀၀၀၀

ha. Nyabran ngasasih nuju rahina Saniscara Kliwon (Tumpek) maka cihna tanpa arah

ဃ, ဣဗြာဏ်တေဏိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ, ဣယံကွဏ်မိဗ္ဗုဏသယာဒု
duaning sampun madasar panemaya.

ဗျာဓိမာယာဂုဏ်ပရိယေ,

na. Paruman prajuru desa kawentenang ngasasih nuju rahina Redita Wage.

က, ပဘလဂျာဂုဏ်ကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ,

(2) Paruman ring desa madudonan sakadi ring sor :

ဣ, ပဘလဂျိဂုဏ်ကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ :

ha. Presida lumaksana risampun katedunin antuk sang patut ngamiletin kamanggala

ဃ, ပုရိဗ္ဗုဏ်ကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ, ပဘလဂျိဂုဏ်ကရုဏ်ဏိဋ္ဌာနိ
antuk tengeran kulkul miwah mabusana adat.

ဃန္တိဏ်ကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ,

na. Tan maren ngarcana ring Ida Bhagawan Panyarikan maka sarana widi-widana

က, ဣန္ဒြိယကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ, ဣန္ဒြိယကရုဏ်ဏိဋ္ဌာနိ
cane.

ဣဂါ,

ca. Pangawit kelaksanayang penyacak sep-sepan saha riwusannya nyacak dedosan

ဃ, ပဏိဏိဏ်ကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ, ဣန္ဒြိယကရုဏ်ဏိဋ္ဌာနိ
agung alit anut prarem.

ဒေဝ်ကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ,

ra. Tan keluarga ngawetuang suara gora utawi byuta, yen wenten sapunika keni

က, ဣန္ဒြိယကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ, ဣန္ဒြိယကရုဏ်ဏိဋ္ဌာနိ
pamidanda/kesalitan beya pecamii kadi dandaning aguman-guman ring sabha.

ပရိယေ, ဣန္ဒြိယကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ,

ka. Pamutus babawos briuk sepanggul (ingkup) punika kamanggehang.

က, ပဗျာဓိမာယာဂုဏ်ပရိယေ, ဣန္ဒြိယကရုဏ်ဏိဋ္ဌာနိဒုက္ခဒါနိကဏိဋ္ဌာနန္တိဂုဏာဂါ,

(3) Prade pidaging paruman tan kaingkupin jantos ping tiga, selanturnya Prajuru Desa

စွာ ပြုစုပိတ်ဆို့ပတ်ဝန်းကျင်တို့ကို ပြုစုကြောင့်လည်းကောင်း၊ ပိတ်ဆို့ရာပြုရာအရပ်
wenang niwakang panutus.

တိုင်စီစဉ်ပါပေးပါ။

Pawos 21

ပုဂံ၊ စွာ၊

(1) Sajeroning paruman Klien Desa patut nyiarang pamargin ngenterang desa, panekas

၏။ ပုဂံပြုစုပိတ်ဆို့ပတ်ဝန်းကျင်တို့ကို ပြုစုကြောင့်လည်းကောင်း၊ ပိတ်ဆို့ရာပြုရာအရပ်
ngeninin indik :

တိုင်စီစဉ်ပါပေးပါ။

ha. Munjuk lungsuring pakraman saha ayah-ayah, sulur arta brana druwen desa

၏။ ပုဂံပြုစုပိတ်ဆို့ပတ်ဝန်းကျင်တို့ကို ပြုစုကြောင့်လည်းကောင်း၊ ပိတ်ဆို့ရာပြုရာအရပ်
kapungkur.

ကပြုစွာ။

na. Rencana prajuru desa ngeninin usaha desa kapungkur.

က။ ပုဂံပြုစုပိတ်ဆို့ပတ်ဝန်းကျင်တို့ကို ပြုစုကြောင့်လည်းကောင်း၊ ပိတ်ဆို့ရာပြုရာအရပ်
kapungkur.

(2) Panutus paruman desa sinanggeh prarem maka pamitegep pelaksanaan awig-awig.

စွာ ပုဂံပြုစုပိတ်ဆို့ပတ်ဝန်းကျင်တို့ကို ပြုစုကြောင့်လည်းကောင်း၊ ပိတ်ဆို့ရာပြုရာအရပ်
kapungkur.

Pawos 22

ပုဂံ၊ စွာ၊

(1) Sangkepan prajuru desa kaetangang wantah ngerincikang parencana usaha desa

၏။ ပုဂံပြုစုပိတ်ဆို့ပတ်ဝန်းကျင်တို့ကို ပြုစုကြောင့်လည်းကောင်း၊ ပိတ်ဆို့ရာပြုရာအရပ်
kapungkur.

ကပြုစွာ။

· ၅၅ ·

- Pura Taman

- ပျာစာလင်္ကာ

- Pura Tirta

- ပျာစိမ္မာ

- Pura Prajapati

- ပျာဗုဒ္ဓပရိ

- Jro Halus

- ရှေ့ဟာယုဒါ

- Pura Melanting

- ပျာပိလင်္ကာ

(3) Wantilan

၅. တန့်လင်္ကာ

(4) Pelaba Pura : Tegalan malinggan 73 are.

၆. ပိလင်္ကာ : ပိလင်္ကာပိလင်္ကာ, ဆိမ္မာ, ဟာယု

(5) Setra : Setra Pengarep, setra alit, setra bajangan ring Kubugembong.

၇. ရှေ့ဟာ : ရှေ့ဟာပိလင်္ကာ, ရှေ့ဟာပိလင်္ကာ, ရှေ့ဟာပိလင်္ကာ, ရှေ့ဟာပိလင်္ကာ

(6) Sarana lelanguan : Gong kebyar abarung.

၈. ကောဇာ ဓမ္မာပျာစာလင်္ကာ : ရှေ့ဟာပိလင်္ကာ

(7) LPD (Lembaga Perkreditan Desa) : sarana penyimpanan druwen desa sane marupa

ဆိ, ရှေ့ဟာ, ရှေ့ဟာ, ရှေ့ဟာ, ရှေ့ဟာပိလင်္ကာ : ကောဇာပိလင်္ကာပိလင်္ကာပိလင်္ကာပိလင်္ကာပိလင်္ကာ
jinah.

ရှေ့ဟာ

(8) Barang sinanggeh suci inggih punika :

၉. ကောဇာ ပိလင်္ကာပိလင်္ကာပိလင်္ကာပိလင်္ကာပိလင်္ကာ :

ha. Pralingga ring Pura Desa antuk jinah bolong 3 (tigang) pasang

ဟ, ပျာစိမ္မာပိလင်္ကာပိလင်္ကာပိလင်္ကာပိလင်္ကာပိလင်္ကာ, ဆိ, ပိလင်္ကာပိလင်္ကာ

na. Pralingga ring Pura Puseh antuk jinah bolong apasang

က, ပြင်ဆင်မှုအား ပြုစုပေးရန်အတွက် အခမဲ့အား ပေးအပ်ပါသည်။

ca. Pralingga ring Pura Dalem antuk area apasang.

ဆ, ပြင်ဆင်မှုအား ပြုစုပေးရန်အတွက် အခမဲ့အား ပေးအပ်ပါသည်။

Pawos 24

ပရတဝါ, ၅၆,

Olih-olihan Desa Adat Dharmajati Tukadmungga luire :

ရဟာပိရုရဟာပိဟရုကုဏဒေသန္တိမဒပိဗျကဗ္ဗန္တ =

(1) Saking pelaba pura merupa kebon

ဆီ, မလိပ်ကုဏပျာဠာပရတဝါ

(2) Urunan krama desa

ဗွီ, ဣန္ဒြေပရတဝါ

(3) Paica/Wantuan saking guru wisea

ဗွီ, ပပိဗ္ဗ, တက္ကသိုလ်သနာပျာဠာ

(4) Aturan marupa dana punia

ဇီ, ဗျာဠာပရတဝါ

Pawos 25

ပရတဝါ, ၅၇,

(1) Prajuru desa wenang ngetangang pamupon tanah ayahani desa (laba pura) lan

ဆီ, ပြင်ဆင်မှုအား ပြုစုပေးရန်အတွက် အခမဲ့အား ပေးအပ်ပါသည်။
sapanunggalan druwe desa.

မလိပ်ကုဏပျာဠာ

(2) Pikolih lan pamuponnya kaanggen prebeya piodalan saha wewangunan ring desa

ဗွီ, ပိရုကုဏပျာဠာပရတဝါ

(3) Nyabran sangkepan desa, prajuru desa pangemong padruwen desa ngawentemang

၂. ဘဏ္ဍာကျခံပရက္ကံ, ပြက္ခဒါန်ပတ်ဝတ်ပဏ္ဍိတရက္ကံဇာတိဝိ
parindikan munjuk lungsuring padruwean ring krama desa.

ပဒိဋ္ဌိကဋ္ဌာနုဗ္ဗိတိပဏ္ဍိတယဗြဟ္မဗျာဓိ

(4) Sakaluring druwen desa patut wenten ilikitannyane.

၆. ဓမ္မသိတိဗြဟ္မဗျာဓိပဏ္ဍိတိဝိသိသန္တရက္ကံ

(5) Tan kalugra ngadol utawi ngesahang padruwen desa yan tan kasungkemim antuk krama

၇. ဓမ္မသိတိဗြဟ္မဗျာဓိပဏ္ဍိတိဝိသိသန္တရက္ကံ
desa.

ရက္ကံ

Palet 6

ပဗ္ဗတိ, ၆.

Indik Sukerta Pamitegep

ဟိန္ဒိကရိယာဗိသိသန္တရက္ကံ

Kaping 1

ကပ်, ဘိ,

Karangtegal lan carik

ကပ် ဝိသိသန္တရက္ကံ

Pawos 26

ပရတာဝါ, ၅၆.

(1) Krama desa pangemong karang desa, patut ngawatesin karang uncap antuk pagehan

ဘိ, ဗြဟ္မဗျာဓိပဏ္ဍိတိဝိသိသန္တရက္ကံ, ပဏ္ဍိတိဝိသိသန္တရက္ကံ ဟိန္ဒိကရိယာဗိသိသန္တရက္ကံ
turus utawi tembok mangda pakantenannya asri.

ဗြဟ္မဗျာဓိပဏ္ဍိတိဝိသိသန္တရက္ကံ

(2) Wates sisi Kaler miwah Kangin patut kakaryanin olih sang ngamong karang ayahan

ဣ၊ တစ်ပျံပိကရဲပိတရကနီကတုဏ္ဏကဲယျာနိဂုဏ္ဏာပိရဲပဲကရဲခဲာကခဲာယယဟာနိ
inucap, sane mawasta gagaleng kaluan, sajawaning tanah pecatu, tegal carik utawi tanah
ဟိကရဲပျိ, ဝရကမတဗ္ဗကတဗ္ဗကမ္ပာနိ, ဝဒတကိတကရဲပဲမတု, ဝဲကဏ္ဍာနိဏ္ဏတဝိတ
padruwean ngeraga, sane kapiara batese sisi Kelod miwah Kanh reh punika mawasta
ပဏ္ဍရတဟန္တိကတ, ဝရကမပျာကတဟိရဲပိပိကရဲပာဝိတရကတုရဲကရဲပျာနိကမတု
gagaleng kateben.

ကတဗ္ဗကမ္ပာနိကရဲပျိ..

(3) Prade karasayang pagehan turus inucap ngelikadin, yan pada arsa panyandinge kengin

ဣ၊ ပျာကကတပပဲပကံဟန္တကုဏ္ဏိကရဲပိပိကမိနိ, ယကမဟဲပပကန္တိကရဲကရဲကနိ
batese nganggen painget pal kewanten kasaksi antuk prajuru desa.

ကရဲပိကရဲကတပပဲပကံဟိတပပျိ, ရကတန္တိကမကမိဟန္တပျာကရဲကက

(4) Kautsahayang mangda tan wenten karang kabebeng.

၆. ကတုဏ္ဏာယယပပဏ္ဍကရဲကုဏ္ဏိကခဲကမ္ပာနိ..

Pawos 27

ပရတဝါ, ဣတိ,

(1) Sinalih tunggil krama desa tan kalugra :

ဣ၊ ပိကပိရဲကုဏ္ဏိဏ္ဏပရဲကကတကုဏ္ဏိ

ha. Ngalah-alah margi, tegal, karang ayahan desa lan seos punika

ဟ၊ ကတရဲပပပရဲပဲကိ, ဝဲကတပျိ, ကခဲာယယဟရဲကကမပရဲကရဲကတဝါပျာနိက..

na. Ngalah-alah tanah tegak kahyangan, setra lan sekancan tegak sinanggehi suci.

က, ကတရဲပပပရဲပဲကရဲပိကမ္ပာယျာကနိ, ရကဏ္ဍကတကရဲပိကမ္ပာနိကမ္ပာနိကရဲပျာနိ

(4) Sang kem pamidanda panyangaskara (pamarisuda) saha prabeya manut prarem arepe

៦. សំណើបដិបត្តិបណ្ណាបណ្ណា, បឋមិក្សត្តិសហប្រក្រាមសាស្ត្រសាស្ត្របុគ្គល
ring wewangunan sane karubuhin lure :

ហិ តិចត្យកក្សាទុកសាមញ្ញសិក្សា :

ha. Sang nuwenang sinanggeh mayanin, prade pingkat ngarubuhi wewangunan krama

ស, សំគ្រាតនំសិកត្តិទុយនិកិ, ប្រាបបុគ្គលាសាស្ត្រិចត្យកក្ស
tios.

សិទ្ធាសិ

na. Sang notor, monggol utawi ngarebah taru tur ngarubuhin wewangunan krama

ក, សំគ្រាតនំ, ទុយនិកិ, ប្រាបបុគ្គលាសាស្ត្រិចត្យកក្ស
tiosan.

សិទ្ធាសិ.

(5) Krana desa patut ngamanggehang kawerdian tanem tuwuh sane ngawinang desane asri

៧. គ្រូប្រាបបុគ្គលាសាស្ត្រិចត្យកក្ស, ប្រាបបុគ្គលាសាស្ត្រិចត្យកក្ស
tur lestari.

ស្ម័គ្រសិ.

Kaping 3

សិ, ឆ្ងល់,

Wawangunan

តិចត្យកក្ស

Pawos 29

ប្រាបបុគ្គល, ឆ្ងល់,

(1) Nyabran ngawitih wawangunan patut :

សិ, ការប្រាបបុគ្គលាសាស្ត្រិចត្យកក្ស :

ha. Masadok ring prajuru desa, ping ajeng prade wawangunan ngeninin wates.

ស, ប្រាបបុគ្គលាសាស្ត្រិចត្យកក្ស, ប្រាបបុគ្គលាសាស្ត្រិចត្យកក្សសិ.

• ឆ្ងាយ •

(2) Prade wenten wawalungan malumbar utawi ngalebonin ngerusakin pekarangan

ឆ្ង. ប្រធានត្រូវតែស្ងប់ស្ងួតឱ្យសេចក្តីឆ្ងាត់ដ្ឋានសំរាប់សេវាភារកិ
pabianan krama tios, risampun kawara kengin kataban tur kadanda masenger tigang
បញ្ចេញសិទ្ធិយាមលី, វិសាលភាពសេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់
rahinan, ring petang rahina wenang kadol anggen prabeya ngewaliang wit sane karusak.
ភារកិ, វិសាលភាពសេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវា

(3) Prade ngaletihin tegak suci risampun keparitatas antuk prajuru wenang sang nruwenang

ឆ្ង. ប្រធានត្រូវតែស្ងប់ស្ងួតឱ្យសេចក្តីឆ្ងាត់ដ្ឋានសំរាប់សេវាភារកិ
kadanda upacara manut dresta tur bea pangrusakan.

សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវា

(4) Krama desa patut miara wawalungan miwah sarwa prani tan kapatut ngamademang

ឆ្ង. ប្រធានត្រូវតែស្ងប់ស្ងួតឱ្យសេចក្តីឆ្ងាត់ដ្ឋានសំរាប់សេវាភារកិ
paksi miwah nuba ulam lan sane seosan; yening wenten asapunika wenang kakeminin
បង្ហាញសិទ្ធិសេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវា
pani danda manut prarem.

សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវា

Kaping 5

សប្តាហ៍ ១

Bhaya

ធម៌

Pawos 31

បទពិភាក្សា, ឆ្ងាយ

(1) Para indik bhaya luire :

ឆ្ង. បទពិភាក្សាសេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវាសំរាប់សេវា

- Panca bhaya

- បទពិភាក្សា

- Dura cara ring agama

- ဟာမာဒါဒါဒါဒါ

(2) Sang manggihin kahanan jiwa bhaya patut nepak kulkul bulus mapitulung.

ဣ. မဲပတိမိတ္တမာကန္တိတဘယပဗ္ဗတ္ထိပက္ခန္ဓာပုဗ္ဗိဗ္ဗာ

(3) Prade ring desa kahanan jiwa bhaya patut desane ngaturang pasapuh-sapuh utawi

ဣ. ပြာဏတိဂုဏကမာန္တိတဘယပဗ္ဗတ္ထိဗျာကဏဗျာပဗ္ဗတ္ထိ
prayascita.

ပုဗ္ဗန္တိ

Pawos 32

ပဏာရိတ္တံ

(1) Sane manggihin kahanan arta bhaya (kema lingan) patut nepak kulkul mapitulung utawi

ဣ. မဂ္ဂမာနိမိတ္တမာကန္တိတဘယ, မဲပပိတကိပဗ္ဗတ္ထိပက္ခန္ဓာပုဗ္ဗိဗ္ဗာ
sang kamalingan atur uninga ring prajuru desa sane pacang nimbangin utawi mandanin
မဲပပိတကိပဗ္ဗတ္ထိဗျာကဏဗျာပဗ္ဗတ္ထိဗျာကဏဗျာပဗ္ဗတ္ထိ
anut daging KUHP, saha mawuwuh panya ngaskara mabakang bakang prade wenten
ဗျာကဏဗျာ, မဂ္ဂမာနိမိတ္တမာကန္တိတဘယပဗ္ဗတ္ထိဗျာကဏဗျာပဗ္ဗတ္ထိ
kaicalan barang sinanggeh suci tur tan wenten jadma ngaku utawi kasenggih.

မာမိမာမာနိမိတ္တမာကန္တိတဘယပဗ္ဗတ္ထိဗျာကဏဗျာပဗ္ဗတ္ထိ

(2) Pratingkahe mapailon ring dusta kabawos sasuron, prade wenten jadma nyaduang patut

ဣ. ပြာဏတိဂုဏကမာန္တိတဘယပဗ္ဗတ္ထိဗျာကဏဗျာပဗ္ဗတ္ထိ
kadanda kadi dandaning maling, sakweh pangargan wit manut cacakan banjar, prade

မာမိမာမာနိမိတ္တမာကန္တိတဘယပဗ္ဗတ္ထိဗျာကဏဗျာပဗ္ဗတ္ထိ, ပြာဏ
jantos ping tiga malaksana asapunika kasukserah ring sang ngawewenang.

ဣ. ပြာဏတိဂုဏကမာန္တိတဘယပဗ္ဗတ္ထိဗျာကဏဗျာပဗ္ဗတ္ထိ

Panyanggran desa

បញ្ជី ១៣៣

Hwos 33

ប្រតិបត្តិ, ខ្លឹម,

Krama desa rikala ngawentenang karya suka duka patut kasanggrea antuk desa manut

ប្រតិបត្តិការសម្រាប់ការងាររបស់ខ្លួនដែលមានលក្ខណៈស្របគ្នាដូចគ្នាជាមួយគ្នា
pinunas sang yajamana (sang madwe karya) jantos puput yadnyane.

បើក្នុងស្ថានភាពនេះ, សេចក្តីសម្រេចនេះត្រូវបានប្រើប្រាស់យ៉ាងទូទាត់.

CATURTHAS SARGAH

សេចក្តីសម្រេច

SUKERTA TATA AGAMA

ស្នើសុំ ពេញលេញ

Palet I

បញ្ជី, លេខ,

Indik Dewa Yadnya

សិស្សស្រី ១៣៣

Pawos 34

ប្រតិបត្តិ, ខ្លឹម,

(1) Palinggih panyiwian Desa Adat Dharmajati Tukadmungga luire :

លេខ, បញ្ជី ១៣៣ និង ១៣៣១ ដូចគ្នាជាមួយគ្នាដូចគ្នា :

ha. Kahyangan Tiga : Pura Desa, Pura Dalem, Pura Puseh

ឃ, គម្រោងស្រី : ប្រាសាទ, ប្រាសាទ, ប្រាសាទ

na. Pura Pesanakan :

ឃ, ប្រាសាទស្រី :

- Pura Taman
- បុរាណមណី
- Pura Prajapati
- បុរាណប្រាជបតិ
- Pura Tirta
- បុរាណតិរត
- Pura Melanting
- បុរាណមេលង់តឺង
- Pura Tirta Pasucian
- បុរាណតិរតបាសូស៊ីយ៉ា
- Jro Halus.
- ឡូត៍ហាសូស៊ី

(2) Rahuu piodalan soang-soang kahyangan inucap kadi ring sor :

ឆ្ល, ហាមិកបិទ្រយាធនទ្រាវាច់ទ្រាវាច់សាស្ត្រតាង្គិក្សម្ពធិវិទ្រាវា ៖

ha. Ring kahyangan tiga :

ហ, វិសាស្ត្រតាង្គិក្ស ៖

- Pura Dalem : Tilem karo kalanturang piodalan ring Pura Prajapati, Jro
- បុរាណច្រាមិ : តិរតប្រាជបតិ បុរាណប្រាជបតិ, ឡូត៍ Halus. ហាសូស៊ី.
- Pura Desa : Purnama ketiga kelanturang ring Pura Melanting.
- បុរាណទ្រាមិ : ប្រុស្រសិសិសាសិសាស្ត្រវិបុរាណមេលង់តឺង
- Pura Puseh : Prawanin Purnama Kapat, ngelantur kairing piodalan ring
- បុរាណបូសិ : ប្រាជបតិក្សាមិសាស្ត្រ, តិរតប្រាជបតិ បុរាណតាម៉ាណ, Pura Taman. បុរាណមណី.

ca. Sakit ila, ayan, buduh wiadin edan.

ဇ၊ ဝေဇိန္တီလ၊ ဟယက်၊ ကျဟုဒုတ္တဇိက်၊ ငမက်

(4) Prebea kapemangkuan :

၆. ပြုစုကုသပတ်ပစ္စည်းတို့

ha. Adiksa Widhi (mawinten) kalaksanayang antuk sang ngadegang, makadi krama
ဟ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ကလမာဝယံ ဟန္တုကရံ ကရံ ဝေဇိန္တီလ၊
desa utawi pangempon pura

ရမာယာယုတိပတ်ပစ္စည်းတို့

na. Mapitra Yadnya riwekas patut kasungkemin antuk krama desa utawi pangemong

က၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊
pura wantah pengambile alit (nista) awinan pemangku tan wenang kasulubang.

ပုဒ်တုဒ်ပတ်ပစ္စည်းတို့၊ မိဗ္ဗာယုတိကရံ ပတ်ပစ္စည်းတို့၊ မိဗ္ဗာယုတိကရံ

(5) Pemangku patut ngelaksanayang sesananing Pemangku

၇. ပတ်ပစ္စည်းတို့ကရံ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ

Pawos 36

ပုဒ်တုဒ်၊ အခါ

Swadarmaning pemangku luire :

ပုဒ်တုဒ်ပတ်ပစ္စည်းတို့

(1) Ngenterang upacara piodalan ring kahyangan utawi ring soang-soang pakubon krama.

ဇ၊ ပတ်ပစ္စည်းတို့ကရံ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊

(2) Tan wenang salab-sulub yang mamuring wenang mangku inucap nyepuhin raga.

က၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ၊ ဝေဇိန္တီလ

ហត្ថលេខា, ២០,

(1) Yan wenten jadma kasurupan utawi kodal ring pura kengin kapintonin prade rumasa
សំ, យក្សត្រីត្រួតត្រាសុភវបត្តសិវាណាមិវិប្បវាសនីភ្នំបិណ្ឌវាសិក្សាបុរាណសាស្ត្រ
kasumangsayan, yang tan wiakti jadma inucap kasisipang manut prarem.

សស្សធានាបណ្ឌិត, យក្សត្រីត្រួតត្រាសុភវបត្តសិវាណាមិវិប្បវាសនីភ្នំបិណ្ឌវាសិក្សាបុរាណសាស្ត្រ

(2) Prade kahyangan kahanan durinanggala minakadi kapancabhaya pemangku patut digadis

ឆ្ល, ប្រាជ្ញាសម្បត្តិសុភវបត្តសិវាណាមិវិប្បវាសនីភ្នំបិណ្ឌវាសិក្សាបុរាណសាស្ត្រ
nyadokang ring prajuru mangda marumang krama desa tur ngawentenang pamrayascita

ការណែនាំប្រាជ្ញាសម្បត្តិសុភវបត្តសិវាណាមិវិប្បវាសនីភ្នំបិណ្ឌវាសិក្សាបុរាណសាស្ត្រ
sepatutnya.

សិបស្សធានា

Palet 2

ហត្ថលេខា, ឆ្ល,

Indik Resti Yadhya

សិក្សាស្រាវជ្រាវ

Pawos 41

ហត្ថលេខា, ២០,

(1) Sang pacang ngadeg Pandita utawi Pinandita jagi ngenterang yadnyane, patut masadok

សំ, សិវាណាមិវិប្បវាសនីភ្នំបិណ្ឌវាសិក្សាបុរាណសាស្ត្រ, ប្រាជ្ញាសម្បត្តិសុភវបត្តសិវាណាមិវិប្បវាសនីភ្នំបិណ្ឌវាសិក្សាបុរាណសាស្ត្រ
ring prajuru desa kalih Parisada Hindu Dharma.

ការណែនាំប្រាជ្ញាសម្បត្តិសុភវបត្តសិវាណាមិវិប្បវាសនីភ្នំបិណ្ឌវាសិក្សាបុរាណសាស្ត្រ

(2) Prajuru desa adal patut ngawas nitenin tur wenang nolak prade wenten kacuhuan sasar
 ၂။ ပြည်ရွာထဲက အမတ်တွေက မြို့ရပ်အကြီးအကဲတွေကို လိုက်လံရှာဖွေဖမ်းဆီးပစ်တာကို တား
 kakecap miwah drestane tur sareng nyaksinin upacara tur nyiarang ring paruman desa
 ကင်းမဲ့ပိတ်ဆို့ပေးရမည့် အခွင့်အလမ်းကို ဖယ်ဖျက်ပစ်ရမည့် အခွင့်အလမ်းကို ပြန်လည်
 tegep rahing wates kawenangan ngenterang yadnya.

တိရစ္ဆာန်တို့ကို ကျွတ်ဆီးရမည့် အခွင့်အလမ်း

(3) Krama desa patut ngaturang ayah sapemadeg miwah ring pangelepas sang
 ၂။ ပြည်ရွာထဲက အမတ်တွေက အဖေအမိတွေကို လိုက်လံရှာဖွေပစ်ခတ်ပစ်ခတ်ပစ်ခတ်
 sulinggih/pinandita riwekas katuntun antuk prajuru.

သမီးတို့ကို ပိတ်ဆို့ပစ်ခတ်မှုကို တားမြစ်ပေးရမည်

Pawos 42

ပရတဝါ၊ ၆၅။

(1) Sang sulinggih/pinandita patut ngerihinang ngayamin ring wewidangan desa sasampune
 ၁။ သမီးတို့ကို ပိတ်ဆို့ပစ်ခတ်မှုကို ဖယ်ဖျက်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်
 wau muputang yadnya ke dura desa.

တရားပွဲတွင် အမတ်များ၏ အခွင့်အလမ်း

(2) Krama desa sami patut sareng ngawas nitenin katuntun olih prajuru mangda saharan
 ၂။ ပြည်ရွာထဲက အမတ်တွေက အမတ်တွေကို လိုက်လံရှာဖွေဖမ်းဆီးပစ်ခတ်ပစ်ခတ်ပစ်ခတ်
 yadnya sane kawentenang kaicen panuput olih sulinggih/pinandita manut
 အမတ်တွေက လိုက်လံရှာဖွေဖမ်းဆီးပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်
 kawenangannya soang-soang.

အမတ်တွေက လိုက်လံရှာဖွေဖမ်းဆီးပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်ပစ်ခတ်

(1) Sang kaduhkitan patut :

ဣ, လဲကဗျာဗျီဗကတၢ်ဗါ :

ha. Nyadokang ring Klian Desa/prajuru tur nunas tatimbangan ring kawentenannya.

ဃ, ဘာဂုဏဝံသိဂိဗျီဗဂုဏ, ပုဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏ

na. Ngaturin krama ngaromba makarya eteh-ete sapuputnya.

က, ဘာဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏ

(2) Swadarmaning krama desa/banjar :

ဣ, ဗျီဗဂုဏတဲကုကုဗျီဗဂုဏ, ဗျီဗဂုဏ :

ha. Klian Desa maritatas pamargin sang kaduhkitan napike pacang kapendem,

ဃ, ဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏ

makingsan riyin utawi lantur kaabenang.

ဣ, ဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏ

na. Krama desa patut ngaromba kawentenannya jantos puput pula pali.

က, ဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏ

(3) Krama desa tan kalugra :

ဣ, ဗျီဗဂုဏတဲကုကုဗျီဗဂုဏ :

ha. Mendem sajroning piodalan mamargi miwah Purnama, Tilem.

ဃ, ဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏ

na. Ngalelet langkungan ring 7 (pitung) rahina sajawaning pacang kaben.

က, ဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏ

ca. Nginepang bambang.

ဣ, ဗျီဗဂုဏတဲကုကုဗျီဗဂုဏ

ka. Mendem rikalaning rahina seduhur, gotongan, kiriman.

ဃ, ဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏတဲကုကုဗျီဗဂုဏ

(4) Ngaben cuntakanyane ngawit ngawentenang karya/ngagem dewasa utawi mejamanan

၆. ဘာဗာသုက္ကဏ္ဍကတိဏ္ဍဂုတန္တိကံသိယျ. ဘာဗိဂုဗ္ဗတဏှာဟုတိဝိဇယဟုပက္ခိ
rauh puput upacara utawi mapegat.

ဘဏ္ဍုပ္ပုပ္ပဗ္ဗပမာဘဟုတိဝိပင်ကတိ.

(5) Tan keneng cuntaka luire :

၇. တန္တိဂုဏ်သုက္ကဏ္ဍသိပ္ပံနာ :

ha. Pemangku kahyangan desa, Prajura/Klian Desa, sekela gongg.

ဗာ. ပိဗန္တကဟုဘာဗုက္ကဏ္ဍ, ပုဗ္ဗဘ. နိဗျဂုက္ကဏ္ဍ, ပိဏဂုဏ်သ

na. Rikalaning piodalan risampun munggah sekar utawi munggah canang wenten kalayu

က. ဘိကကသိပ္ပိဂုဏ်သုက္ကဏ္ဍသိပ္ပံနာဟုတိဗျဏ္ဍုဗိကံဂုတန္တိက္ကဏ္ဍသိ
sekar piodalan kalanturang sekadi patut wantah saingkupan kulawarganyane sami

သိပ္ပံနာဟုတိဗျဏ္ဍုဗိကံဂုတန္တိက္ကဏ္ဍသိပ္ပံနာဟုတိဗျဏ္ဍုဗိကံဂုတန္တိက္ကဏ္ဍသိ
kemi cuntaka, sakemaon sang sampun ngaturang ayah tan kalugra budal selami

သိပ္ပံနာဟုတိဗျဏ္ဍုဗိကံဂုတန္တိက္ကဏ္ဍသိပ္ပံနာဟုတိဗျဏ္ဍုဗိကံဂုတန္တိက္ကဏ္ဍသိ
piodalan.

သိပ္ပံနာဟုတိဗျဏ္ဍုဗိကံဂုတန္တိက္ကဏ္ဍသိ

Pawos 46

ပဂုတာဝါ.၆၆.

(1) Atiwa-tiwa kalaksanayang antuk :

၈. ဒေဝိတိတိတကကသိပ္ပံနာဟုတိဗျဏ္ဍုဗိကံဂုတန္တိက္ကဏ္ဍသိ

ha. Nyawa Resi (nyuasta geni) saantukan tan ngagah watangan.

ဗာ. ဘာတပ္ပိ, ဘာတပ္ပိ, ပိဗန္တကဟုဘာဗုက္ကဏ္ဍ, ပုဗ္ဗဘ. နိဗျဂုက္ကဏ္ဍ, ပိဏဂုဏ်သ

na. Sawa presteka.

က. ဗာတပ္ပိ

(2) Panemayan pangabenan wenten kalih soroh :

၉. ပိဗန္တကဟုဘာဗုက္ကဏ္ဍသိပ္ပံနာဟုတိဗျဏ္ဍုဗိကံဂုတန္တိက္ကဏ္ဍသိ

ပစ္စည်း.၇.

Indik Bhuta Yadnya

ဟိန္ဒူကျမ်းကျမ်း

Pawos 48

ပရတေ၊.၆၉.

- (1) Bhuta Yadnya inggih punika upacara upakara pabyakala ring pertiwi lan kahyangan,
 ဟိ. သုဗ္ဗဟိန္ဒူပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊
 sarwa prani saha upacara ring babhutan.

မိတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊

- (2) Upacara pabyakala ring sarwa prani luire :

ဤ. ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊

ha. Ring sarwa tumuwuh rikala Tumpek Pengatag (Tumpek Wariga).

ဗ. ဟိ မိတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊

na. Ring sarwa ingon-ingon (ubuhan) rikala Tumpek Kandang (Tumpek Uye).

က. ဟိ မိတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊

ca. Upacara pakala-kalan manusa anut wiguna kabawos pabyakala.

ဆ. ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊

- (3) Upacara pabyakala ring pertiwi kahyangan lan babhutan kawastanin macaru.

ဤ. ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊

- (4) Pecaruan mucap ring ajeng nista madya utama manut wiguna tur kawentenan kadi ring

၆. ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊ ပရတေ၊

sor :

၇.၆၉ :

ha. Eka sata

ဗ. ၇.၆၉

na. Panca sata

၈. ပဏ္ဍာနဗေဒ

ca. Panca sanak

၉. ပဏ္ဍာနဝိဇ္ဇာ

ra. Resi Ghana

၉. ပဒေသနာ

ka. Panca kelud

က. ပဏ္ဍာနဗေဒ

da. Tawur Agung

ဆ. ဓမ္မဒေသနာ

(5) Sajawaning kadi ring ajeng kawentenang upakara :

၉. မဂဒဂင်္ဂိကမိဂိဖိဖိကိရတန္တိဝိဝိပကဒာ :

ha. Mejot-jotan (yadnya sesa) nyabran rahina wusan ngrateng

ဃ. မိဂဒဂင်္ဂိကမိဂိဖိဖိကိရတန္တိဝိဝိပကဒာ

ua. Masapuh-sapuh rikala pacang pujawali ring pura.

ဆ. မဂဒဂင်္ဂိကမိဂိဖိဖိကိရတန္တိဝိဝိပကဒာ

Pawos 49

ပရတဝါ.၆၆.

(1) Nangken ngawarsa rikalaning Tilem Kasanga ketah kabawos Ngrupuk, maka cihna

ဆ. ကိန္တဝိကမိဂိဖိဖိကိရတန္တိဝိဝိပကဒာ

mapag panyepian benjangne tahun Baru Caka saha karihinin antuk Melasti.

မဂဒဂင်္ဂိကမိဂိဖိဖိကိရတန္တိဝိဝိပကဒာ

(2) Berata panyepian sane kamargiang antuk krama desa :

၉. ဗျူဟာပရတဝါ

ha. Amati geni, tan dados maapi-api

ဃ. ဒေသနာပရတဝါ

na. Amati karya, tan dados makarya

က, ဖာပတိ ကံယျ, တက္ကရိယာပူကံယျ ..

ca. Amati lalangan, tan kengin maseneng-senengan

စ, ဖာပတိ လလဗတမိ, တက္ကရိယာပူကံယျ ..

ka. Amati lalungan, tan kengin malaluasan

က, ဖာပတိ ဗျဗတမိ, တက္ကရိယာပူကံယျ ..

(3) Paberatan inucap ngawit saking semeng jantos semeng benjangne malantaran suaran

ဣ, ပဗျဗတမိ ကံယျ, တက္ကရိယာပူကံယျ ..
kulkul, punika cihna ngembak.

ပျဗတမိ ဗျဗတမိ ..

(4) Sang mamurung kecaping ajeng keni pamidanda manut prarem desa mailikita utawi

ဇ, ပဗျဗတမိ ကံယျ, တက္ကရိယာပူကံယျ ..
pesambang.

ပဗျဗ ..

(5) Riwus rahina nyepi (benjangne) maka cihna pangembak, patut soang-soang warga desa

ဇ, တိတုပျဗတမိ ကံယျ, တက္ကရိယာပူကံယျ ..
masima krama, ngaksama antuk pangelaksanane kawekas majeng kulawarga/wargi
လပိဗျဗ, ကာကဒလဗတမိ ကံယျ, တက္ကရိယာပူကံယျ ..
tiosan.

တိတုပျဗ ..

ပဏ္ဍိတပျံးကရ

SUKERTA TATA PAWONGAN

ပျံးကရ ဖဏ္ဍိတပျံးကရ

Palet 1

ပဏ္ဍိတ, ၈၊

Indik Pawiwahan

ပျံးကရ ဖဏ္ဍိတပျံးကရ

Pawos 50

ပဏ္ဍိတ, ၆၀၊

(1) Pawiwahan inggih punika patemoning purusa predana malarapan panunggalan kayun
၈၊ ပဏ္ဍိတပျံးကရ ဖဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ
suka eta kadulurin upasaksi sekala lawan niskala.

ပျံးကရ ဖဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ

(2) Palaksanaan pawiwahan luire :

၈၊ ပဏ္ဍိတပျံးကရ ဖဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ

ha. Papadikan kamanggala antuk panglingsire

၈၊ ပဏ္ဍိတပျံးကရ ဖဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ

na. Ngarorod utawi merangkat

၈၊ ပဏ္ဍိတပျံးကရ ဖဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ

ca. Nyeburin utawi nyentana (risampun ngimitin upakara pamerasan)

၈၊ ပဏ္ဍိတပျံးကရ ဖဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ

(3) Pidabdab sang mawiwaha patut :

၈၊ ပဏ္ဍိတပျံးကရ ဖဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ

ha. Sampun manggeh deha trana (prasida ngimitin undang-undang)

၈၊ ပဏ္ဍိတပျံးကရ ဖဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ ပဏ္ဍိတပျံးကရ

ပရတဝါ, ၉၉

Tata cara parabian patut sekadi ring sor :

တတေဒဂပဂနိယကတေတိကမိဂိရိဝံး :

(1) Sapa sira ugi pacang ngawarancang pakulawargan patut masadok ring prajuru,

ဤ၊ လပပိဂဟေဂိပခဲကတဂတံပကွကတဲကကတေတိပရတဝါပိပရဒဂ။

selanturnya prajuru maritatas manut tan manut kakecaping parabian.

မိလက္ခဏာပရဒဂပဂိတတေပွာက္ခန္ဓာက္ခန္ဓာမိလပိပဂဟေဂိ။

(2) Pamargin papdikan manut dudonan :

ဤ၊ ပခဲဂိကပမိကွာက္ခန္ဓာရထာကထိး :

ha. Kapertama pejati/memadik

ဃ၊ ကပိတပပိကတိ၊ မိလမိကထိ

na. Kaping kalih pejantos misekenang pamargi selanturne

က၊ ကပိကမိဂုပိကက္ခန္ဓာမိလမိလပိပဂဟေဂိ

ca. Kaping tigane antuk ketipat bantal utawi bantal alem kabawos pamuput papadikan.

ဓ၊ ကပိတိကရကဟက္ခန္ဓာတိပက္ခန္ဓာတိကမိလက္ခဏာပရဒဂပရတဝါပိပရဒဂပမိကထိ

(3) Risampun mapragatan raris sang istri katunas tur budal ring pakubon sang lanang sahia

ဤ၊ ဘိကဟေဂိပရဒဂပရတဝါပိပရဒဂပမိကထိကမိလက္ခဏာပရဒဂပရတဝါပိပရဒဂပမိကထိ

kalanturang antuk upacara pawiwahan.

ကမိလက္ခဏာပရဒဂပရတဝါပိပရဒဂပမိကထိ။

(4) Mangda pragat mutusa sakala niskala raris kulawarga purusa makta pejati ring merajan

ဇ၊ မက္ခန္ဓာပရဒဂပရတဝါပိပရဒဂပမိကထိကမိလက္ခဏာပရဒဂပရတဝါပိပရဒဂပမိကထိ

wadone (matur piuning).

ဧရထာရက၊ မက္ခန္ဓာပရဒဂပရတဝါပိပရဒဂပမိကထိ။

(5) Prade merangkat/ngarorod patut :

ဇ၊ ပရဒဂပရတဝါပိပရဒဂပမိကထိ၊ ဧရထာရကပရတဝါပိပရဒဂပမိကထိ။

ha. Reraman lanange ngawentenang mamilaku/pejati waluya duta sakirangnya 2 (kalih)

ဏ, ပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ
diri.

မိဂိ .

na. Pagenahan ngantene tan kengin ring pakubon lanange sadereng pabyakala (sadereng

က, ပင်ကယန္တရန္တရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ
polih katinglasan kaledangan reraman wadone).

ရပာပိဒုကပိန္နဲသန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ .

ca. Sajroning pakurenan/panglukuan patut :

ဆ, သုဗြာဟ္မိပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ :

- Kamanggala antuk geng pangampura arepe ring reramana wadone

- ကမ္ဘာပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ

- Kalgumang bawos idih pakidih utawi palegayan arep ring pasewakan sang

- ကမ္ဘာပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ
ngidih saha dewasa pakerabkambene riwekas.

မိဂိဒုသန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ .

- Kacilmayang indik kapurusa utawi prade sentana rajeg kajejerang kapatut

- ကမ္ဘာပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ
ngindih anak lanang sane kabawos nyeburin tur risampun sulur pameras

မိဂိဒုသန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ
kategepin kamanggehang sentana nyeburin.

ကမ္ဘာပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ .

ra. Pakerabkambean mapiteges upakara tinas apadang (puput) mapikuren duaning

ဂ, ပင်ကယန္တရန္တရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ
manut sakadi ring sor :

မိဂိဒုသန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ ပိတေတပုဒ်သန္တကရဏဇာတိန္ဒြိယံ :

- Sajroning kabawos ambe kalaksanayang sekala niskala antuk sarana jajauman
- ဟေ့ဒြာခိကမာဂုတာပူပူကလကဒကသ်ပိကကလခိပူပူကမာကမာပူပူ
mivah pawidi widanaan.

မိတရုပစိမိမိမကကါ.

* Jajauman pinaka ngambe/ngadungang kayun soang-soang pakulawargan
ကကတုမကိကမာကူပူ, ကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာ
wadone.

တရုမာရက ..

* Widiwidana pinaka pejati niskala nguningang wadone ring pamerajan
မိမိမိမကပိကကပိကကပိကကပိကကပိကကပိကကပိကကပိကကပိကကပိကကပိကကပိ
kemulannya.

ပိပူပူက ..

- Sajroning bawos kerab pelaksana ring sekala
- ဟေ့ဒြာခိကမာကူပူပူကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာ
* Antuk penyaksi krama banjar duaning kakerabin antuk tenggeran suaran
ဟေ့ဒြာခိကမာကူပူပူကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာ
kukul.

မုပူပူက ..

* Panekas penyaksi prajuru desa saha ngilikitayang.
ပပိကပိကကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာ

na. Balu muani kapurusa (wit sentana) miwah balu muani nyeburin (boya sentana)

က, နာယုဗျတနိ ကပ္ပဘဝ, ဝိဇ္ဇာသိက္ခာ ဝိတုဇာနိယုဗျတနိ နိဗ္ဗာန်ဂါထာ, ဂုဏာယနိက္ခက.

(2) Swadarmaning balu inucap patut :

ဣ, ဗျဒိဗင်္ဂိ နာယုဗျတနိ ပာဗာဏိ :

ha. Ngamannggehang pati merata tan kengin ngamannggehang ngamargiang paradara/

ဟ, ဇာယုဗျတနိ ပာဗာဏိ နာယုဗျတနိ ဝိတုဇာနိယုဗျတနိ နိဗ္ဗာန်ဂါထာ,
dratikrama.

ဣပိဗျဗ.

na. Muponin waris pagumakayan tan dados ngadol, ngadeang, makidihang lan seosan

က, ဗျာဗာဏိ ကျတိယာဗျကကယန္တုဂုဏာယုဗျတနိ, ဇာယုဗျတနိ, ဗျဒိဗင်္ဂိ နာယုဗျတနိ
punika, sajawaning kabebasanng saking pianak utawi kulawargan pinih tampek

ပာဗာဏိက. ဗျဒိဗင်္ဂိ နာယုဗျတနိ ပာဗာဏိ ဝိတုဇာနိယုဗျတနိ နိဗ္ဗာန်ဂါထာ
saking kurenannya prade pianak kantun alit-alit.

ပာဗာဏိ နာယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ

ca. Kening ngidih sentana prade wenten pidabdab sadurung sinalih tunggil padem,

ဆ, ဂုဏာယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ
saha kabebasang antuk kulawarga sinanggeh ka purusa.

ပာဗာဏိ နာယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ

ra. Kawenangang mawiwaha malih.

ဇ, ကျတိယာဗျကကယန္တုဂုဏာယုဗျတနိ ဝိတုဇာနိယုဗျတနိ

Pawos 57

ဗျာဗာဏိ, ၇၉,

Balu kaucap tan pageh sekadi ring sor :

နာယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ ဝိတုဇာနိယုဗျတနိ :

(1) Drati krana utawi para dara

ဣ, ဣပိဗျဗ ဟာဗာဏိ ပာဗာဏိ .

(5) Sentana rajeg inggih punika pratisentana wadon (predana) sane kamanggehang lanang

၉. မိစ္ဆာကတိန္ဒိန္ဒိပုပ္ဖိပုပ္ဖိမိစ္ဆာကတရဏာနိ. ပုပ္ဖကမာပုပ္ဖိမိစ္ဆာ
(purusa) tur risampun ngalaksanayang pawiwahan nyeburin.

ပုပ္ဖ ဟိန္ဒိဗာပုပ္ဖကမာပုပ္ဖိပုပ္ဖိမိစ္ဆာကတရဏာနိ

(6) Sang sane dados kaarsayang sentana rajeg inucap ring ajeng :

၁. မိစ္ဆာကတိန္ဒိန္ဒိပုပ္ဖိပုပ္ဖိမိစ္ဆာကတရဏာနိ

ha. Sinalih tunggil pratisentana wadon.

ဃ. မိစ္ဆာကတိန္ဒိန္ဒိပုပ္ဖိမိစ္ဆာကတရဏာနိ.

na. Sampun kamanggehang dados pratisentana lanang (purusa).

က. မာပုပ္ဖိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိ, ပုပ္ဖ.

ca. Kapawiwahan kaceburin kautamayang antuk jadma sane magama Hindu utawi

ဆ. ကပတိဗဟိန္ဒိဗာပုပ္ဖိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိ
jadma sane magama seosan sane sampun ngalaksana yang pamarisudha raga utawi

ကမာပုပ္ဖိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိ
sudiwadani.

ကျွတ္တိတထာနိ.

ra. Sane ngamanggehang sentana rajeg patut masadok ring prajuru banjar tur iklian

ဇာ. မာပုပ္ဖိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိ
banjar nyiarang ring krama saha ngaturang ring prajuru desa.

ဗဟိန္ဒိဗာပုပ္ဖိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိ

Pawos 59

ပရဏာနိ.၉၂,

(1) Ngangkat sentana manut dudonan patut maka cihna arta brana panerasan sane

ဏိ, ကမာပုပ္ဖိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိ
kasinaksiang sekala niskala.

ကမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိမိစ္ဆာကတရဏာနိ

ca. Kakesiarang ring wawidangan desane.
စ၊ ကေခိယျာန် ဘိတိဏဇာက္ခဏာရက။

(2) Sane kapatut peras anggen sentana kadi ring sor :

ဣ၊ ဗရကကပဗျဏ်ဒါယုက္ခိန္ဒကကမိဒါရိယံ။

ha. Jadma magama Hindu

ဟ၊ ဣဗ္ဗမာဗယဗိက္ခ။

na. Paperasan nedunang saking sang meras.

က၊ ပပိဒါယုက္ခိန္ဒကကမိဒါရိယံ။

ca. Kulawarga saking purusa, prade tan wenten kengin saking wadon yening taler tan

ဇ၊ ကဗျဏ်ကမိဒါရိယံ၊ ပုရကဗျဏ်ကမိဒါရိယံ တရကရကျိဏ်တဗ္ဗဏ်
wenten wawu kengin sekama-kama (saking kayun).

ရတန္တိက္ခဏာရကမိဒါရိယံ၊ မိဒါရိယံ။

ra. Kautamayang saking wris pancer kapurusa

ဂ၊ ကုဗ္ဗဗယံ မိဒါရိယံ ကမိဒါရိယံ။

ka. Sinalih tunggil mawiwit saking kulawarga tunggal sanggah utawi merajan utawi

က၊ မိဒါရိယံ ကမိဒါရိယံ၊ ကမိဒါရိယံ ကမိဒါရိယံ၊ ကမိဒါရိယံ ကမိဒါရိယံ၊ ကမိဒါရိယံ ကမိဒါရိယံ၊
anak seos sakewanten magama Hindu.

ဟကရကျိဏ်တဗ္ဗဏ်ကမိဒါရိယံ။

da. Kengin ngangkat sentana langkungan ring adiri lanang wiadin wadon.

ဇ၊ ရကမိဒါရိယံ ကမိဒါရိယံ၊ ကမိဒါရိယံ ကမိဒါရိယံ၊ ကမိဒါရိယံ ကမိဒါရိယံ။

ta. Tur wawu kalaksanayang sakadi ring ajeng, sasampun polih pamutus antuk sang

ဇ၊ တရကရကျိဏ်တဗ္ဗဏ်ကမိဒါရိယံ၊ မိဒါရိယံ ကမိဒါရိယံ၊ ကမိဒါရိယံ ကမိဒါရိယံ၊ ကမိဒါရိယံ ကမိဒါရိယံ၊
rumawos (Pengadilan Negeri).

တရကရကျိဏ်တဗ္ဗဏ်ကမိဒါရိယံ။

පඤ්ච, 6.

Indik Warisan

හිස්ට්‍රිකල් ඉතිහාසික

Pawos 61

පලතාව, 6 සී.

(1) Warisan inggih punika tatamian arta brana saha ayah-ayah ngupadi sukerta sekala සී. ඉතිහාසික දූ පුබුදු කලා සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක
niskala saking kaluhurannia arep ring turunannya.

නිසඳු සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක.

(2) Kang sinanggeh warisan luire :

සී. සාහිත්‍ය දූ ඉතිහාසික සිටින :

ha. Duwe tengah makadi tegal ayahan desa, kahyangan, pusaka siwa kerana lanseos

සහ, භූමිමාලිකා දූ සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක
punika.

ඉතා සාහිත්‍ය .

na. Pamerajan kemulan

ක. පවුලක සාහිත්‍ය පුස්තක.

ca. Pagunakayan, tadtadan/jiwadana, utang piutang.

ආ, පවුලක සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක .

(3) Wawu kengin kabawos warisan prade wenten :

සී. ඉතිහාසික දූ ඉතිහාසික සිටින :

ha. Sang mapiturun (pewaris)

සහ, සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක

na. Katurunan (akhli waris)

ක. සාහිත්‍ය පුස්තක සහ සාහිත්‍ය පුස්තක .

ca. Arta brana miwah tategenan maka cihna warisan.

ဆ, ဒုတိယဗျူဟာမိတ်တရ်တရ်ကတုက မိဗျူဟာမိတ်

Pawos 62

ပရတဝါ, ၆၅.

(1) Katurunan (akhli waris) luire :

ဇါ, ကတုကတု, ဗျူဟာမိတ်

ha. Pratisentana purusa

ဗ, ပုဗ္ဗိမိန္ဒကပုဗ္ဗ

na. Pratisentana predana (sentana rajeg)

က, ပုဗ္ဗိမိန္ဒကပုဗ္ဗက, မိန္ဒကကတု

ca. Sentana paperasan lanang

ဆ, မိန္ဒကပုဗ္ဗက

(2) Prade tan wenten sakadi ring ajeng, kang sinanggeh katurunan (akhli waris) :

ဇ, ပုဗ္ဗိမိန္ဒကပုဗ္ဗကကတု, ကတုမိတ်, ကတုမိတ်, ကတုမိတ်, ဗျူဟာမိတ်

ha. Turunan purusa pernah nungganghang, rerama lanang, pekak selanur ipun, rerama

ဗ, ကတုကတုပုဗ္ဗိမိန္ဒကပုဗ္ဗ, ပုဗ္ဗိမိန္ဒကပုဗ္ဗ, ပုဗ္ဗိမိန္ဒကပုဗ္ဗ, ပုဗ္ဗိမိန္ဒကပုဗ္ဗ

misan mindon.

မိဗျူဟာမိတ်

na. Turunan purusa pernah kesamping makadi keponakan miwah mindon.

က, ကတုကတုပုဗ္ဗိမိန္ဒကပုဗ္ဗ, ကတုမိတ်, ကတုမိတ်, ကတုမိတ်, ကတုမိတ်

Pawos 63

ပရတဝါ, ၆၆.

Swadarmaning katurunan (akhli waris) patut :

မုဗ္ဗိမိတ် ကတုကတု, ဗျူဟာမိတ်

(1) Nerina saha nguasayang tataunan pahan saking kaluhurannia makadi ngempou
ဆီ, နီဂိဝ်မဟာကျတလဲဝ်ဗာဗျာကာဟာသုခိံကလျာကျလကဆီဇီရလာဝါ
sanggah, pura saha pangupakarania niuwah ngentosin ayah-ayahan pawaris.

မက္ကရ, ပုဂံမဟာပကျပကကျဗျတရဇီရက္ခာမိက္ခယရ-ဟယဟင်္ဂိတဂိဝါ.

(2) Ngabenang pawaris saha ngalanturang upakara-upakara Pitra Yadhya.

ဣ, ဣရဏင်္ဂပတဂိဗျာဗာဏကန္တဂိဇ္ဇမကာဂ္ဂပကာဂိဗျာဏ

(3) Naurin utang piutang sane manut panglokika.

ဣ, ကကျဂိက္ခင်ပိယတံမရကလာက္ခဏာဇီရလာဝါက.

Pawos 64

ပရတာဝါ, ၈၉,

Pangepahan pawaris manut ring sor :

ပဇီပဟကျဗျာက္ခဏာဇီရမံ :

(1) Risampun kabawos sanayang Pitra Yadhya lan utang piutang buntas katawur.

ဆီ, ဘိဗာဗျာက္ခဏာကလဲပိဗျာဏကန္တဂိဇ္ဇမကာဂ္ဂပကာဂိဗျာဏ

(2) Para katurun... blih pahan pada sangkaning pagumakayan.

ဣ, ပကကကျဗျာက္ခဏာဇီရမံပကျကမယင်္ဂါ.

(3) Sinalih tungga... aturan kengin tan polih pahan prade :

ဣ, မိကဗိဇ္ဇာဗျာက္ခဏာဇီရမံပကျကမယင်္ဂါ

ha. Nilar kawitan lan sahananing agama.

ဟ, နိဗိဗာဗိဗျာက္ခဏာဇီရမံပကျကမယင်္ဂါ

na. Alpaka guru rupaka sasampune wenten bisama (surat wasiat)

က, ဟလာကကျဗျာက္ခဏာဇီရမံပကျကမယင်္ဂါ

ca. Sentana rajeg kesah mawiwaha utawi pralisentana soang-soang kabawos ninggal

ဆ, မိက္ခကဗိဇ္ဇာဗျာက္ခဏာဇီရမံပကျကမယင်္ဂါ
kadaton.

ကမဗျာဏင်္ဂါ.

SASTHAS SARGAH

မပွေ့ပွေ့ကု

WICARA LAN PAMIDANDA

ဝိဇာနည်ကဏ္ဍ

Palet 1

ပဗ္ဗတိ. ဇာ၊

Indik Wicara

ဟိန္ဒူ ချိဗာ

Pawos 65

ပရဏာမိ, ၆၅.

(1) Sane wenqang mawosin minakadi mutusang wicara ring desa inggih punika prajuru
ဇာ၊ မရကတ်ဆဲ ပရဏာမိ ချိဗာ ကဏ္ဍ မိ ပျဗ္ဗာမိ ဝိဇာနည် ကျဏ္ဍ မိ ပျဗ္ဗာမိ ပျဗ္ဗာ
desa sinenggeh kerta desa.

ရဏကဏ္ဍ မိ ကဏ္ဍ မိ ပျဗ္ဗာမိ

(2) Prade sang mawicara tan wenten cumpu ring pamutus kerta desa kengin nunasang
ဗ္ဗ၊ ပျဗ္ဗာမိ မိ ဝိဇာနည် ကျဏ္ဍ မိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ
wicara inucap ring sang rumawos (Pengadilan Negeri).

ဝိဇာနည် ကျဏ္ဍ မိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ

Pawos 66

ပရဏာမိ, ၆၆.

(1) Sahanan wicara mawiwit kacorahan saka luire sinanggeh nungkasin daging awig-awig
ဇာ၊ မဟာမိ ဝိဇာနည် ကျဏ္ဍ မိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ
pasuara miwah prarem desa/banjar patut digelis mawosin tan nyantos pasadok.

ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ

(2) Sajaba wicara kadi ring ajeng patut nyantosang pasadok sang nunas bawos.

ဗ္ဗ၊ မဟာမိ ဝိဇာနည် ကျဏ္ဍ မိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ ပျဗ္ဗာမိ

da. Panyangaskara (pamarisuda)

ဇ၊ ပဏာတပညာ၊ ပဗဂိကျဉ္ဇ

ta. kanorayang makrama desa

ဇ၊ ကရကတယံလက္ခဏာ

(4) Pamidanda sane katiwakang patut masor singgih manut ring kasisip ane

၉. ပဗိသန္ဓေပရကကဏိတံပဏ္ဍိတရံသံသိန္ဓိရမာကျဉ်းကမိပိပရက.

(5) Jinah utawi rajabrana pamidanda ngaranjing dados druwen desa.

၉. ဒိကရမ္ပဏတိကဏ္ဍပဗိသန္ဓေဗြဟ္မိကရကသါဗြဟ္မဗြဟ္မဏ .

Pawos 68

ပရတဝါ. ၁၅,

(1) Krama sane langkungan ring tigang paruman saking senger panauran ngelantur tan

ဇ၊ ကြမ္မပရကကဏ္ဍကိတိတံပဏ္ဍိတရံသံသိန္ဓိပကတန္တိဗန္တိဇကါ

nawur urunan miwah dadandan lan sapanunggalannya wenang karampag.

ကဏ္ဍဗြဟ္မဗြဟ္မဏတိကဏ္ဍပရကကဏ္ဍကိတိကဏ္ဍဗြဟ္မဏ .

(2) Rarampagane ngangge cara kadi ring sor :

ဇ၊ ဘာသာကရကဏ္ဍဗြဟ္မဏကဏ္ဍကိတိရံသံ

ha. Kalaksanayang antuk prajuru kasarengin antuk krama sanistane tigang diri maka

ဇ၊ ကမ္မကဏ္ဍကဏ္ဍကိတိကဏ္ဍဗြဟ္မဏကဏ္ဍကိတိကဏ္ဍဗြဟ္မဏကဏ္ဍကိတိကဏ္ဍဗြဟ္မဏ

saksi.

ပဏ္ဍိ .

na. Sang ngarampag saking darsana ngambil barang utawi nyawenin tanem tuwuh,

က၊ မံဇာနာလာကျာသိဝိမကဏ္ဍဗြဟ္မဏကဏ္ဍကိတိကဏ္ဍဗြဟ္မဏကဏ္ဍကိတိကဏ္ဍဗြဟ္မဏ

akehne manut ring utang sang karampag.

ဗြဟ္မဏကဏ္ဍကိတိကဏ္ဍဗြဟ္မဏကဏ္ဍကိတိကဏ္ဍဗြဟ္မဏ .

ca. Prajuru miteketang mangda barang-barang sane karampag, digelis katebus

စ. ပြက္ခဒိန်ကံတဲလတူဇာန်ဇာန်သရကကတယာဏ်၊ ဝိင်္ဂုပိပွန်ဗျာဠိ
masengker 7 (pitung) rahina, ring kutus rahinane barang punika pacang kaadol.

ပပိဏ်, ဝိ. ဘယိက. ဘိက္ခုဗျာဠိကရကဇာန်ပုဂံကပပံကဗာဠာဠိ

ra. Tan ngeninin saluir barang sane patut inggilang manut agama miwah mademang

ဂ. ဇာနိကိကျာဠိဇာန်သရကပဗျဏ္ဍိဏ္ဍိပံဗာက္ခန္ဓာဗေဗိဇာဠုပဏိပံ
pangupa jiwa sang karampag.

ပဗျဏ္ဍိဏ္ဍိဇာန်သရကပဗျဏ္ဍိဏ္ဍိပံဗာက္ခန္ဓာဗေဗိဇာဠုပဏိပံ

Pawos 69

ဗာဠာဠိ, ဝိ,

(1) Prade sang karampag ngewara (mialangin) paridabdab inucap mawastu sampun tan

ဇာ. ပြက္ခဒိန်ကံတဲလတူဇာန်ဇာန်သရကကတယာဏ်၊ ဝိင်္ဂုပိပွန်ဗျာဠိ
nganutin awig-awig desa wenang karang desane sane kagenahin kadaut antuk desane.

ဇာနိကိကျာဠိဇာန်သရကပဗျဏ္ဍိဏ္ဍိပံဗာက္ခန္ဓာဗေဗိဇာဠုပဏိပံ

Samaliha yan purun taler mialangin paridabdab kadi ring ajeng tan wenten pamargi

သပပိဏ်ဗာဠာဠိဇာန်သရကပဗျဏ္ဍိဏ္ဍိပံဗာက္ခန္ဓာဗေဗိဇာဠုပဏိပံ
sajawaning kasepekang olih krama desane.

သရကကတယာဏ်၊ ဝိင်္ဂုပိပွန်ဗျာဠိ

(2) Sasampune kasepekang taler tan prasida ngehehen solah/raga raris krama inucap

ဇာ. ဇာနိကိကျာဠိဇာန်သရကပဗျဏ္ဍိဏ္ဍိပံဗာက္ခန္ဓာဗေဗိဇာဠုပဏိပံ
kanorayang (kawusanang) makrama desa tur rikala kacuntakan (kapademan) tan kalugra

သရကကတယာဏ်၊ ဝိင်္ဂုပိပွန်ဗျာဠိ
ngangge setra sadereng muntasang dosa/kaiwangane makehne manut prarem.

ဇာနိကိကျာဠိဇာန်သရကပဗျဏ္ဍိဏ္ဍိပံဗာက္ခန္ဓာဗေဗိဇာဠုပဏိပံ

SAPTAMAS SARGAH

မဉ္ဇူမဉ္ဇူကဒု

NGUWAH NGUWUHIN AWIG-AWIG

ဣတဒုဣတဒုမိန္တုတိန္တုတိန္တု

Pawos 71

ပရတဝါ၊ ခါးစွာ၊

- (1) Nguwah-nguwuhin awig-awig desa puniki kalaksanayang antuk paruman desa.
 ခါးစွာ၊ ဣတဒုဣတဒုမိန္တုတိန္တုတိန္တုတိန္တုပုဂံလိကလသဒကသဲယန္တုကော့စုရန္တုက ..
- (2) Paruman/pasamuan inucap mangda kasungkenin olih krama desa
 စွာ၊ ပရတဝါ၊ ပမဗုတကိန္တုမဉ္ဇူကဒုမိန္တုတိန္တုပုဂံလိကလသဒကသဲယန္တုက ..
- (3) Pidaging nguwah nguwuhin kadasarin antuk gulik saguluk salulung sabayantaka.
 စွာ၊ ပိဃကိဣတဒုဣတဒုမိန္တုမဉ္ဇူကဒုမိန္တုတိန္တုပုဂံလိကလသဒကသဲယန္တုက ..

Pawos 72

ပရတဝါ၊ ခါးစွာ၊

Pasamuan pacang nguwah-nguwuhin awig-awig ring ajeng, krya patra kamedalang olih ပမဗုတကိန္တုမဉ္ဇူကဒုမိန္တုတိန္တုတိန္တုပုဂံလိကလသဒကသဲယန္တုက .. ပြိယပဗြာမဉ္ဇူကဒုမိန္တုတိန္တုပုဂံလိကလသဒကသဲယန္တုက .. prajuru.

ဗြာဟ္မဏ

ASTAMAS SARGAH

မဉ္ဇူမဉ္ဇူကဒု

SAMAPTA

မဉ္ဇူ

Pawos 73

ပရတဝါ၊ ခါးစွာ၊

- (1) Sakaluring sane wenten saderengnya pahit kaanutang ring sadaging awig-awig puniki.
 ခါးစွာ၊ မဉ္ဇူမဉ္ဇူကဒုမိန္တုတိန္တုပုဂံလိကလသဒကသဲယန္တုက ..

(2) Sakaluring sane durung kabawos sajroning awig-awig puniki patut kalaksanayang
ဤ၊ မကလျာဏိ ပရကရောသိကဏ္ဍာဝိသေသနာတိပရိယာဇနိပဏ္ဍိတမဟာနယံ
manut tata cara sampun ketah mamargi kadulurim antuk prarem.

မာကုဏ္ဍာဝိသေသနာတိပရိယာဇနိပဏ္ဍိတမဟာနယံ။

Pawos 74

ပရတဝါ၊ ဝါဒ၊

(1) Awig-awig puniki kararemin duk rahina Buda Kliwon Matal Purnawaning Purnama
ဤ၊ ဒေဝါကုဏ္ဍိကဏ္ဍာဝိသေသနာတိပရိယာဇနိပဏ္ဍိတမဟာနယံ၊ ကဏ္ဍာဝိသေသနာတိပရိယာဇနိပဏ္ဍိတမဟာနယံ
Kapat Içaka warsa 1922 tanggal Masehi 11 Oktober 2000.

မပဏ္ဍိ၊ ဣဏ္ဍာဝိသေသနာတိပရိယာဇနိပဏ္ဍိတမဟာနယံ၊ ဤ၊ ဣဏ္ဍာဝိသေသနာတိပရိယာဇနိပဏ္ဍိတမဟာနယံ။

(2) Awig-awig puniki kamargiang ngawit kararemin/kaingkupin.
ဤ၊ ဒေဝါကုဏ္ဍိကဏ္ဍာဝိသေသနာတိပရိယာဇနိပဏ္ဍိတမဟာနယံ။

(3) Awig-awig puniki kalingga tanganin antuk :
ဤ၊ ဒေဝါကုဏ္ဍိကဏ္ဍာဝိသေသနာတိပရိယာဇနိပဏ္ဍိတမဟာနယံ။

LUWIR SANG NGALINGGA TANGANIN

ලුච්චි සිංහලිංගගා තනානිනි

1. Klian Desa Adat Dharmajati Tukadmungga.

ආ. සිංහලිංගගා ආදාත් ධර්මා ජාතී කුඨාධ්‍යංග්ගා .



[Handwritten signature]
KETUT SUTANA

සිංහලිංගගා .

2. Klian Banjar Adat Dharma Semadi.

ආ. සිංහලිංගගා ආදාත් ධර්මා සමාදී .

[Handwritten signature]
KETUT SUJANA

සිංහලිංගගා .

- Klian Tempek Dharma Semadi Kaja.
- සිංහලිංගගා ආදාත් ධර්මා සමාදී කඳා .

[Handwritten signature]
MADE PARCA

මදාපරාසා

- Klian Tempek Dharma Semadi Kelod
- සිංහලිංගගා ආදාත් ධර්මා සමාදී කේලොදා .

[Handwritten signature]
NYOMAN SUSETA

නියොමාන සුසේතා

3. Klian Banjar Adat Dharma Yadnya.

ආ. සිංහලිංගගා ආදාත් ධර්මා යාද්‍යා .

[Handwritten signature]
KETUT SUMADANA

සිංහලිංගගා .

- Klian Tempek Baturancang
- සිංහලිංගගා ආදාත් ධර්මා යාද්‍යා .

[Handwritten signature]
GEDE INTARAN

ගේදා ඉන්තරානි .

- Klian Tempek Punduh Puri

[Handwritten signature]
PUTU RENA

පුටු රේනා

- සිංහලිංගගා ආදාත් ධර්මා යාද්‍යා පුරි .


4. Klian Banjar Adat Dharma Yasa

၆. ကိလိယာဇာတ်အထွေထွေအဖွဲ့


KETUT SARAT

ကိလိယာဇာတ်အဖွဲ့

- Klian Tempek Punduh Pande
- ကိလိယာဇာတ်အဖွဲ့အဖွဲ့အစည်း


KETUT SERENGGGA

ကိလိယာဇာတ်အဖွဲ့


- Klian Tempek Punduh Jroan
- ကိလိယာဇာတ်အဖွဲ့အဖွဲ့အစည်း


MADE DANA

အဖွဲ့အစည်း

6. Kepala Dusun Dharma semadi


၈. ကိလိယာဇာတ်အဖွဲ့အဖွဲ့အစည်း


PUTU WINAKSA

အဖွဲ့အစည်း

5. Klian Banjar Adat Dharma Kerti

၇. ကိလိယာဇာတ်အဖွဲ့အဖွဲ့အစည်း


WAYAN SADA

အဖွဲ့အစည်း

- Klian Tempek Dajan Margi
- ကိလိယာဇာတ်အဖွဲ့အဖွဲ့အစည်း


GEĐE BERATA

အဖွဲ့အစည်း

- Klian Tempek Delod Margi
- ကိလိယာဇာတ်အဖွဲ့အဖွဲ့အစည်း


WAYAN SUMEDANA

အဖွဲ့အစည်း

7. Kepala Dusun Dharma Yadnya

၉. ကိလိယာဇာတ်အဖွဲ့အဖွဲ့အစည်း





KETUT MERTA

ကိလိယာဇာတ်အဖွဲ့အစည်း

8. Kepala Dusun Dharma Yasa

ဦး၊ နိမာလဒွယန္တရမာဏ



NYOMAN MASNA

ရဏာဝါလိယန္တရ

9. Kepala Dusun Dharma Kerti

ဦး၊ နိမာလဒွယန္တရမာဏ




MADE SUATHA

မရမာလှမာဏ

11. Camat Buleleng

ဦး၊ နိမာလဒွယန္တရမာဏ




IDA BAGUS OKA SUSRAMA, BA

ဣန္ဒာဝါလိယန္တရမာဏ၊ ရဏ ၅၀၀၀
NIP. 010075966

နိမာလဒွယန္တရမာဏ

10. Kepala Desa Tukadmungga

ဦး၊ နိမာလဒွယန္တရမာဏ



I G. B. NGURAH SUMPENAYA

နိမာလဒွယန္တရမာဏ

Mengetahui dan telah dicatatkan


ဦး၊ နိမာလဒွယန္တရမာဏ

Nomor : 02 Tahun 2000.

ရက်စွဲ : ၀၅ ဇူလိုင် ၂၀၀၀

Tanggal : 17 September 2000.

ဦး၊ နိမာလဒွယန္တရမာဏ



BUPATI BULELENG

DRS. KETUT WIRATA SINDHU

ဦး၊ နိမာလဒွယန္တရမာဏ